

ဆေးအမည် - ရွှေသား

အစွမ်းရှိပစ္စည်း(a.i) - Thiram 40% + Iprodione 10% WP

ဆေးအာနိသင်

- ထိသေအာနိသင်နှင့် ဆေးထိသည့်နေရာသာ ပျံ့နှံ့နိုင်သော အာနိသင်ရှိသည်။
- ထိထိရောက်ရောက်ကာကွယ်နိုင်သည့်ဆေးကောင်းတစ်လက်ဖြစ်ပြီး ရောဂါလက္ခဏာစပြုချိန်တွင် ကုသနိုင်သောဆေးဖြစ်သည်။
- ဆေးသည် မှိုမျှင်ကြီးထွားမှုနှင့် မှိုစပိုးမျိုးညှောင့်ပေါက်မှုကို ဟန့်တားပေးသည်။
- မျိုးစေ့ဆောင်နှင့် မြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်ပြီး အပင်ငယ်စဉ်တွင် ကျရောက်တတ်သည့်ရောဂါများကို နှိမ်နင်းပေးနိုင်ပါသည်။
- မျိုးစေ့လူးနယ်ဆေး၊ သိုလှောင်သီးနှံများတွင်လည်း အသုံးပြုနိုင်ပါသည်။

အကျိုးကျေးဇူးများ

- မှိုမျှင်၏ ဇီဝကမ္မဖြစ်စဉ်တစ်မျိုးတည်းကို မဟုတ်ဘဲ နှောင့်ယှက်ဟန့်တားပေးသည့်အတွက် မှိုရောဂါများ ဆေးဒဏ်ခံနိုင်ရည်ရှိမှုကို ကောင်းစွာကာကွယ်ပေးနိုင်ပါသည်။
- အခြားသော မှိုသတ်ဆေးများကို အကြိမ်ကြိမ်ထပ်သုံးစရာမလိုပါ။
- ဆေးအစွမ်းရှိပစ္စည်း သိုင်ရန်နှင့် အိုင်ပရိုဒီယွန်း (၂) မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားသည့်အတွက် အာနိသင်ကို ပိုကောင်းစေပါသည်။

သတိပြုရန်

- အခြားသောမှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ မြေဩဇာ၊ ရွက်ဖျန်းမြေဩဇာများနှင့် တွဲသုံးပါက ဆေး၏အာနိသင်ထိရောက်မှုလျော့နည်းသွားခြင်း၊ ဆေးလောင်ခြင်းများဖြစ်တတ်ပါသည်။

သုံးစွဲရန်အညွှန်း

သီးနှံ	နှိမ်နင်းနိုင်သောရောဂါများ	ဆေးနှုန်းထား	အသုံးပြုနည်းလမ်း/ အသုံးပြုချိန်
စပါး	ရွက်ဖုံးခြောက်၊ ပင်စည်ပုပ်၊ အရွက်လောင်	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုရန် (သို့) အပင်ငယ်စဉ် သို့ ရောဂါလက္ခဏာစပြုချိန်တွင် အသုံးပြုရန်
ပြောင်း	ပြောင်းရွက်ခြောက်ရောဂါ	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုရန် (သို့) အပင်ငယ်စဉ် သို့ ရောဂါလက္ခဏာစပြုချိန်တွင် အသုံးပြုရန်
ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်	ခါးရို၊ အစေ့ပုပ်၊ အမြစ်ပုပ်၊ သံချေး၊	ရေ (၁၆) လီတာလျှင်	မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုရန် (သို့) အပင်ငယ်စဉ် သို့

များ၊ အလှစိုက်ပန်းပင်များ၊ သစ်သီးပင်များ	အော်တာနေးရီးယားရွက်ပြောက်၊ ပြင်ခြေပုပ်၊ ပင်စည်ပုပ်၊ ဖျူစေရီယမ်ပင်ညှိုး	(၂၀-၄၀) ဂရမ်	ရောဂါလက္ခဏာအစပြုချိန်တွင် အသုံးပြုရန်
--	--	-----------------	--

Name - Shwe Thar

a.i - Thiram 40% + Iprodione 10% WP

Product Feature

- It is contact and locally systemic fungicide.
- It has excellent protective action and early curative effect.
- It acts by inhibiting fungal growth and spore germination.
- It controls the seed-borne, soil-borne and foliar diseases, diseases at the seedling stage of crop.
- It can also be used as a seed treatment and post-harvest fungicide.

Advantages

- It has multi-site activity, so it is excellent for resistance management program.
- It reduces the need for multiple applications of different fungicides.
- It is the combination of thiram and iprodione, so it provides better efficacy than either product alone, leading to more reliable disease management under varying environmental conditions.

Precaution

- It should not be tank-mixed with other fungicides, insecticides and fertilizers, as this may reduce efficacy or cause phytotoxicity.

Uses and Recommendations

Crop	Target pests	Dosage	Applicable Method/ Applicable Time
Paddy	Sheath blight, Stem rot, Stack burn	(20-40) g per (16) L of water	Apply as a seed-treatment or at the seedling stage of crop or at the initial stage of the disease
Maize	Banded leaf and sheath blight	(20-40) g per (16) L of water	Apply as a seed-treatment or at the

			seedling stage of crop or at the initial stage of the disease
Legumes, Vegetables, Ornamentals, Fruits	Damping-off, Seed rot, Root rot, Rusts, Alternaria leaf spots, Crown rot, Stem rot, Fusarium wilt	(20-40) g per (16) L of water	Apply as a seed-treatment or at the seedling stage of crop or at the initial stage of the disease